

Ti mi te pa_ ve La^ haw^ peh^


လယ်ထဲမှာရဲ့ခမောက်





Ti mi te pa_ la⁻ haw[^] hk'aw[^] ta_ ve
law.

လယ်သမားလေး ခမောက်ဆောင်းထားတယ်။



La⁻ haw[^] mvuh^ˇ haw meu[^] chi^ˇ
veu-0_v.

ခမောက် လေထဲပါသွားပြီ။



Fa[^] htaw[^] eh⁻-a_v, nga_v ve la⁻ haw[^]
a^ˇ maw_v leh-a_v.

Ma^ˇ maw_v meh₋. Fa[^] cha_^ eh⁻ hta_^
ca na nyi.

“ရၼ်းလေးရေ ခမောက်မတေ့မိဘူးလားကွယ်” ။
“မတေ့မိဘူး၊ ကြွက်ကလေးကို မေးကြည့်ပါလား” ။



Fa[^] cha_^ eh⁻-a_v, nga_v ve la⁻ haw[^]
a^v maw_v leh-a_v.

Ma^v maw_v ma. A peh_v hta_^ ca na
hk'a nyi.

“ကြွက်လေးရေ ငါ့ရဲ့ခမောက် မတွေ့မိဘူးလားဟင်”။

“မတွေ့မိဘူး၊ ကိုဘဲကို မေးကြည့်ပါလား”။



A peh_v-o_v, nga_v ve la⁻ haw[^]
a^ˇ maw_v la^ˇ.

Ma^ˇ maw_v va_v. Nga[^] eh⁻-a_^
ca na hk'a nyi.

“ဗျို့ ကိုဘဲ ကျွန်တော့ခမောက်မတွေ့မိဘူးလား”။
“မတွေ့မိဘူးဗျို့ ငှက်ကလေးကို သွားမေးကြည့်ပါဦး”။



Nga[^] eh⁻-a_v ne₋, la⁻ haw[^]
a^ˇ maw_v leh-a_v.

Maw_v-aw va_v. Cho_v nyi-eh₋.


“ငှက်လေးရယ် ငါ့ရဲ့ခမောက် မတွေ့မိဘူးလားကွယ်”။

“တွေ့ပါတယ်ရှင်၊ ဟောဒီမှာပါ”။



Nga^ eh^- aw_v hpui g'a she_-o_v law.

ငှက်လေး အသိုက်ရသွားပြီ။



Ti mi te pa_ la⁻ haw[^] aw_✓ suh⁻
vui_✓-o_✓ law.

လယ်သမား ခမောက်အသစ်ဝယ်လိုက်ပြီ။





လားဟူ စာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ရေးသားပြုစုသည်။

